

ဆင့်သက္ကတိပုစ္စက၊ အဂ္ဂမဟာပဏ္ဍာတ
ကျေးဇူးတော်ရှင်

မဟာဓာတ်ပုဒ္ဓတော်ဘုရားကြီး
၆

ဝိပဿနာရှုမတ်နှည်း



ဓမ္မဒါနစာစဉ်
ဗုဒ္ဓသာသနာနဂ္ဂဟာအဖွဲ့ချုပ်
မဟာဓာတ်သာသနာရိပ်သာ

သဗ္ဗဒါနံ ဓမ္မဒါနံ နိနာတိ

ကျေးဇူးတော်ရှင်

မဟာဓညဆရာတော်ဘရားကြီး၏


ပဋိပတ္တီသာသနာတော်

ဓညပင်ပြန့်ဖွားတိုးတက်စေရန်ဓညရွယ်လျက်
အုပ်ရေ()ဓမ္မဒါန လျှိုဒ်းပါသည်။

ဓမ္မဒါနအလှူရှင်



ဆဋ္ဌသီတိပုစ္က၊ အဂ္ဂမဟာပဏ္ဍာတာ
ကျေးဇူးတော်ရင် မဟာဓညဆရာတော်ဘရားကြီး



“သဗ္ဗဒ္ဒနီနဲ့ ဓမ္မဒ္ဒနီနဲ့ ဇီနာတီ”

အမြတ်ဆုံးများမှ အမြတ်ဆုံးဖြစ်သော တရား
အလူ၍ကို လျှိုဒ်နိုင်သော ကုသိုလ်ရှင်များအား ဝမ်းမြောက်
ဝမ်းသော သာဓရ၏ဆိုအပ်ပါသည်။



ဓမ္မဒ္ဒနလျှိုဒ်နိုင်သော ဘွယ်ရန်
မုဒ္မသာသနနှင့်ဟာအဖွဲ့ချုပ်၊ မဟာစည်သာသနနှင့်သာ
အမှတ်(၁၆)သာသနနှင့်ရှင်သာလမ်း၊
မဟန်းမြို့နယ်၊ ရန်ကုန်မြို့၊
ရန်း-၉၄၁၉၇၁/၉၄၉၉၈၈

Email - mahasi-ygn@mptmail.com

“ဂိပသာနာရူမှတ်နည်း”

ပုံနှိပ်မှတ်တမ်း

ဘာသာရေးဆိုင်ရာ ခွင့်ပြုချက်အမှတ် - ၉၆၇/၉၅(၁၂)
 ထုတ်ဝေသည့်အကြိမ် - တတိယအကြိမ်
 ထုတ်ဝေသည့်အုပ်ရေး - ၂၀၀၀၀

“ဓမ္မဒါန္တစာစဉ်”

- | | |
|----------------------------------|--|
| ထုတ်ဝေသူ | - ဦးဖိန်းမြင့် (၀၂၄၀) |
| | ဓမ္မသာသနာရုဏ်ဟာအဖွဲ့ချုပ် မဟာစည်သာသနာရီပိုင်သာ |
| မျက်နှာဖုံးနှင့်အတွင်းပုံနှိပ် - | ဦးနိုင်လေး (၀၈၅၀) |
| | သီရိတိပိဋကဓာပုံနှိပ်တိုက် အမှတ်(၃၃၃)၊ ဗိုလ်ခွွန်ပက် လမ်း၊ ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်မြို့။ |

အမှာခြာ

၄၃ မြတ်စွာဘုရားရှင်သည် ရဟန်း,ရှင်,လူ
အပေါင်းတို့အား မရော မတွက်နိုင်သော အဆုံးအမ ဉာဝါဒ
တော်များ၊တိုက်တွန်း နှီးဆော်ချက်များပေးတော်မူခဲ့ပါသည်။
ထိုအဆုံးအမ ဉာဝါဒတော်များတွင် မြတ်စွာဘုရား အထူး
တိုက်တွန်းနှီးဆော်သည် အဆုံးအမ ဉာဝါဒတော်သည်
မမေ့မလျှော့ဘဲ သမထ ဂိပသုနာအလုပ် အားထုတ်ရန်
ဖြစ်ပါသည်။

မြတ်စွာဘုရား၏ တပည့်သာဝကြီးဖြစ်သော
ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီးသည်
မြတ်စွာဘုရား၏ အဆုံးအမတော်အတိုင်း ကိုယ်တိုင်လည်း
မမေ့မလျှော့ ဂိပသုနာအလုပ်ကို အားထုတ်တော်မူခဲ့
သည့်ပြင် တပည့် ဒါယကာ, ဒါယိကာမ သူတော်ကောင်း
အပေါင်းတို့ အားလည်း မြတ်စွာဘုရား၏ အဆုံးအမတော်
အတိုင်း ဂိပသုနာအလုပ် အားထုတ်တော်မူကြောင်း တိုက်
တွန်း နှီးဆော်ခဲ့ပါသည်။ ယောဂါဘူတော်စင်များ ဂိပသုနာ
တရားထူး လျှင်မြန်စွာ ခံစား ရရှိနိုင်စေခြင်းရှိ မြတ်စွာဘုရား

ဟောကြားတော် မူသော မဟာသတိပြာန် တရားတော်နှင့်
အညီ ဝိပသုနာ ရှိနည်းကို အကျဉ်းအကျယ် နည်းလမ်း
တကျ ရေးသား ဟောပြော ထွန်ကြားပြုသတော် မူခဲ့ပါသည်။

ဤစာအုပ်ငယ်သည် ဝိပသုနာအလုပ် အားမထုတ်
ရသေးသူများအတွက် သတိပေးနှိုးဆော်သည့် အနေအား
ဖြင့်လည်းကောင်း၊ တရားအားထုတ်လျက်ရှိကြသူများ၊
အားထုတ်ပြီးသူများအတွက် မမေ့မလျော့ အားထုတ်ချိန်
မယုတ်လျော့စေရန်အတွက်လည်းကောင်း၊ ဝိပသုနာ
ရှိနည်းကျမ်း ခုတိယတ္ထာ အခန်း(၅)မှ ထုတ်နှုတ်၍ “မဟာစည်
ဝိပသုနာရှိမှတ်နည်း”ကို အိတ်ဆောင် စာအုပ်အရွယ် ရှိက်
နှိပ်ပြီးလျှင် မဟာစည်တရားပွဲများနှင့် တရားစခန်းများတွင်
ဓမ္မဒါနအဖြစ် ဖြန့်.၈၀ လျှိုဒိန်းခြင်းဖြစ်ပါသည်။

ဗုဒ္ဓသာသနာနဂ္ဂဟာအဖွဲ့ရှုပ်
မဟာစည်သာသနာရှိပို့သာ၊
ရန်ကုန်မြို့။

ကျေးဇူးတော်ရှင်
မဟာဓည်ဆရာတော်ဘုရားကြီး
၏

ထောပတ္တိဘဏ္ဍာ၏

ဆဋ္ဌသဂ္ဗီတိပွဲက အရှမဟာယဏ္ဍာတိတ မဟာဓည်
ဆရာတော်လောင်းလျာ သားရတနာကို ရွှေဘိုခရိုင် ဆိပ်ခွန်
ရွှေပြု အဘာ-ဦးကံတော်+အမိ ဒေါ်ရွှေအုပ်-တို့မှ သဏ္ဌာရာန်
၁၂၆၆-ခုနှစ်၊ ခုတိယဝါဆိုလပြည့်ကျော်(၃)ရက်၊ သောကြာ
နေ့၊ (၂၉-၇-၁၉၀၄) တွင်ဖွားမြင်ခဲ့လေသည်။ ငယ်နာ
မည်မှာ “မောင်သွင်”ဖြစ်သည်။

အသက်(၁၂)နှစ်အရွယ်တွင် ရှင်သာမဏေ ဝတ်၍
သက်တော်(၂၀)တွင် ရဟန်းပြုခဲ့သည်။ ဘွဲ့တော်မှာ “အရှင်
သောသာန်” ဖြစ်သည်။ ပရိယတ္ထိဘပေ၊ နေ့၊ ညာတိ
ကျမ်းစာအရပ်ရပ်ကို သင်ယူတော်မူခဲ့ပြီး၊ ၁၃၀၃-ခုနှစ်တွင်
“သာသနစေ သီရိပဝရ ဓမ္မာစရိယ”ဘွဲ့ တံဆိပ်တော်ကို
ဆက်ကပ်ခံယူရရှိတော်မူသည်။

ငယ်ဆရာများနှင့်တာကွ မန္တလေးမြို့၊ အနောက်
ပြင်၊ ခင်မကန်တိက်ပြုကျော်စေသော ဆရာတော်များထံ

ပရိယတ္ထိကျမ်းဂန်များ သင်ယူဆည်းပူးတော်မူခြင်း၊ သထုံး
မင်းကွန်း တော်ဝန် ဆရာတော်ဘုရားကြီးထံ ပဋိပတ်ကို
နည်းခံ ကျင့်ကြ အားထုတ်ခြင်းတို့ဖြင့် ပရိယတ္ထိ၊ ပဋိပတ္ထိ
စွယ်စုံ ထူးချွန်သည် ပုဂ္ဂိုလ်ဖြတ်ဖြစ်တော်မူခဲ့လေသည်။

ဆရာတော်သည် သိကွာတော်(၂၅)ပါ ရသည်
အထိ ဆိပ်ခွန်ရွှာ မဟာဓာတ်ကျောင်းနှင့် မော်လမြှင် တောင်
ပိုင်းကလေးကျောင်းတို့ကိုတို့တွင် အခါအားလျှော်စွာ သိတင်း
သုံးနေထိုင်တော်မူ၍ ပရိယတ္ထိ၊ ပဋိပတ္ထိ သင်ကြားပို့ချ နည်း
နှာ ညွှန်ပြတော်မူခဲ့သည်။

၁၃၁၁-ခုနှစ်၊ တန်ဆောင်မှန်းလပြည့်ကျော်(၆)
ရက်နေ့၊ (၁၀-၁၁-၁၉၄၉)တွင် ရန်ကုန်မြို့၊ ဗုဒ္ဓသာသ
နာ နှဂါးဟာအဖွဲ့ချုပ်ကြီး၏ ပင့်ဆောင် ကိုးကွယ်မှုဖြင့်
ရန်ကုန်မြို့၊ သာသနု့ရိပ်သာသို့ ကြွောက်တော်မူကာ
(၁၃၁၁)ခုနှစ်၊ နတ်တော်လပြည့်နေ့၊ (၄-၁၂-၁၉၄၉)မှစ၍
ယောက်များအား သတိပွဲနှင့် ပိုသုနာတရားများ ဟောကြား
ပြသတော်မူခဲ့သည်။ ရိပ်သာ၏ အမည်သည် “မဟာဓာတ်
သာသနု့ရိပ်သာ” ဟု တွင်ခဲ့လေသည်။

ဆရာတော်ဘုရားကြီးသည် ၁၃၁၅-ခုနှစ်တွင်
“အရွှေမဟာပဏီတာ” ဘွဲ့တံဆိပ်တော်ကို ဆက်ကပ် ခံယူရရှိ

တော်မူသည်။ ဆဋ္ဌသရီယနာတင်ဖွဲ့တွင် “ဆဋ္ဌသရီတိပုစ္ဆာက” တာဝန်ကို ဆောင်ရွက်တော်မူသည်။ ဂင်းအပြင် “ဆဋ္ဌသရီယနာ” တိသာနသောကာ၊ ဆဋ္ဌသရီယနာဝန်ဆောင်အဖွဲ့၊ နိုင်ငံတော်သုဝါဒရီယ” စသည် သာသနုတာဝန် အရပ် ရပ်ကိုလည်း ရွမ်းရွမ်းတဲ့ ကြီးပမ်း ဆောင်ရွက်တော်မူခဲ့ လေသည်။ ထိုစဉ်က ဆဋ္ဌသရီတိပိုစ္ဆာနှင့်ကား တိပိဋက ဆရာတော် “အရှင်ပိမိတ္ထသရာရာဘိဝံသ” ပင်တည်း။

၁၃၀၉-၄၇၅၆တွင် မဟာစည်ဆရာတော် စီရင်ရေး သားတော်မူသော ဝိပဿနာရှုနည်း ကျမ်းကြီးနှင့်တွဲသည် ကျော်စောထင်ရှားလှပေသည်။

ဆက်လက်ပြုစွဲသော ကျမ်းများနှင့် ဟောစဉ်တရား များမှ စာအုပ်အဖြစ်သို့ ရောက်ရှိလာသော ကျမ်းစာအုပ် ပေါင်းမှာ (၇၀)ကျော် ရှိပေသည်။

ဆရာတော်ဘုရားကြီး သက်တော်ထင်ရှားရှိစဉ် မြန်မာနိုင်ငံအတွင်း မဟာစည် သုဝါဒခံ ရိပ်သာခဲ့ပေါင်း (၃၀၀)ကျော်တည်ရှိခဲ့ပြီး၊ ကဗျာအရပ်ရပ်တွင်လည်း သာသနပြရိပ်သာခဲ့များကို တည်ထောင်ပေးတော်မူခဲ့သည်။ ဆရာတော်ဘုရားကြီး ပြသတော်မူသော ဝိပဿနာတရား များများ ကျင့်ကြေအားထုတ်ပြီးသူ ရဟန်း၊ ရှင်၊ လူ ယောကို ရေးရေ (၇၀၀၀၀၀)ကျော်ရှိခဲ့လေသည်။

ဆရာတော်ဘုရားကြီးသည် အိန္ဒိယ၊ သီရိလက္ာ၊
နိပါ၊ စက်ာပု၊ မလေးရှား၊ ထိုင်း၊ ပိယက်နမ်၊ ကမ္မာ
ဒီးယား၊ လာဒို့၊ အင်ဒီနိုးရှား စသောအရှေ့တိုင်းနိုင်ငံများ
နှင့် ဥရောပ၊ အင်လန်၊ အမေရိက စသောအနောက်နိုင်ငံ
များအပါအဝင် ကမ္မာအရပ်ရပ်တို့မှ ပင့်ဖိတ် လျှောက်ထား
ချက်များအရ ကြွောက်တော်မူပြီးလျှင် ထေရဝါဒ ဗုဒ္ဓဘာ
သနာတော် စည်ပင်ပြန့်များ ထွန်းကားရေးကို ဆောင်ရွက်
တော်မူခဲ့လေသည်။

ဆရာတော်ကြီးသည် သက်တော်(ရ)နှစ်၊ သိက္ာ
တော် (၅၈)ရှိ ရရှိသည့် ၁၃၄၄-ခုနှစ်၊ ဒုတိယဝါဆိုလပြည့်
ကျော် (၁၀)ရက်၊ (၁၄-၈-၁၉၈၂)စနေနေ့တွင် မဟာစည်
သာသနာရိပ်သာ စံကျောင်းတော်၌ ရတိကမ္မာဇရပ် ချုပ်ပြုး
တော်မူခဲ့ပါသည်။

ဆရာတော်ဘုရားကြီး စံလွှန်တော်မူပြီးနောက်
မဟာစည်ပဋိပဋိသာသနာ အရှိန်အဟုန်မပျက် ပြန့်များ
လျှက်ရှိရာ ၂၀၀၈-ခုနှစ် စာရင်းအရ မြန်မာနိုင်ငံနှင့် ကမ္မာ
အရပ်ရပ်တွင် မဟာစည်သွင်းခံ ရိပ်သာခွဲ (၅၀၀)ကျော်မှ
တရားအားထုတ်ပြီးသူ ရဟန်း၊ သီလရှင်နှင့် လူပေါ်ရီးရေး
(၃၉,၇၅,၀၀၀)ကျော် ရှိပြုဖြစ်ပါသည်။

မြတ်စွာဘုရားရှင်၏ တိက်တွန်းနှီးစောင်သည့်
အဆုံးအမပြုပါဒတော်
အို. ရဟန်းတို့.

ရုံးယထ ဘိက္ခဝေ၊ မာ ပမာဒတ္ထာ။
 မာ ပစ္စာ ဝိပ္ဇိုသာရိနော အဟုဝတ္ထာ။
 အယံ ဝေါ အမှာကံ အနှစ်သာသနီ။

ဘိက္ခဝေ- ရဟန်းတို့၊ ရုံးယထ- ရှုံးကုန်
 လော့၊ မှတ်ကြုံကုန်လော့၊ သမထ ဝိပသုနာ အလုပ်ကို
 အားထုတ်ကြုံကုန်လော့၊ မာ ပမာဒတ္ထာ- မမေ့ကြုံကုန်လင့်၊
 မရှုံးဘဲ မနေ့ကြုံကုန်လင့်၊ ပစ္စာ- အခွင့်ကောင်း လွန်ပြီး
 သော နောင်အခါဌ်၊ ဝိပ္ဇိုသာရိနော- မရှုံးမှတ်ခဲ့သည့်မှာ
 မှားလေစွာ ဟု နောင်တရကာ နှလုံးမသာကုန်သည်။ မာ
 အဟုဝတ္ထာ- မဖြစ်ကြပါစေကုန်လင့်၊ အယံ- ကြုံသတိပေး
 စကားသည်။ ဝေါ- သင်တို့အား၊ အမှာကံ- ငါဘုရားတို့၏၊
 အနှစ်သာသနီ- အဖန်ဖန်အထပ်ထပ် ပေးတော်မူအပ် သော
 အဆုံးအမတော်ပေးတော်း။

ကျေးဇူးတော်ရှင်မဟာဓည်စာရာဓတ်ဘုရားကြီး၏
တိုက်တွန်းနှီးဆော်သည့် ပြဝါဒတော်

အိ . . . သူတော်ကောင်း

လူဖြစ်နေစဉ် ယခုအခါသည်သာလျှင် ဝိပဿနာ
အလုပ်ကို အားထုတ် နိုင်သည့် အခါပေတည်း၊ ဤ
ဝိပဿနာအလုပ် ဖြင့် မင် ဖိုလ် နိုဗ္ဗာန် ကိုရ၏၊ အပါယ်
ဆင်းရဲ သံသရာဆင်းရဲတို့မှ လွတ်ကင်း ထွက်မြောက်၏၊
ဤများ ကြီးကျယ်သော အကျိုးကို ပေါ့လျှော့ ပျင်းရှုစွာ
အားထုတ်၍ ဘယ်မှာ ရနိုင်ပါမည်နည်း။

အိ . . . သူတော်ကောင်း ----- မင် ဖိုလ် နိုဗ္ဗာန်
ဟူသော အလွန်ကြီးမားတဲ့ အကျိုးကို ရစေနိုင် တဲ့ ဝိပဿနာ
အလုပ်ကို ပြင်းထန်စွာ အားထုတ်ပါလော့။

သင်မပျင်းနဲ့မမေ့နဲ့၊ ပြင်းထန်စွာ အားထုတ်ပါ
လော့ ။ ။

ကျေးဇူးဓတ်ရှင်
 မဟာဓည်ဆရာတော်ဘုရားကြီး၏
 ဝိပဿနာရှုနည်းကျမ်း(ခုံတိယတွဲ)
 အခန်း(၅)

အားထုတ်ပုံ

ဤအခန်း၌ ရှုမှတ်ပုံနှင့် ဉာဏ်ဖြင့် တွေ့မြင်ပုံ တို့ကို
 ပဋိပတ္တိက္ခမ-ကျင့်စဉ်အတိုင်း ရှင်းလင်းစွာပြုခဲ့။ သုတ
 နည်ဆူဗျားအားလည်း အလွယ်တကူ နားလည်စေရန် အရပ်
 သုံးစကားနှင့် အသံမှန်အတိုင်း ရေးသားချက်တို့လည်း များ
 စွာပါဝင်လတ္ထုံး။ သာကေပါ့ဌာနှင့် အသင့်ယုတ္တိကိုလည်း
 အနည်းငယ်သာ ပြုခဲ့။ ယုံများဖျယ်ကို တွေ့ခဲ့လျှင် ဝိပဿနာ
 ရှုနည်းကျမ်းကြီးတွင် တစ်ပါးသော အခန်းတို့၌ ပြထားသော
 ဆိုင်ရာ ဆိုင်ရာ ပါ့ဌာနှင့် ဝိနိမ္ဒယတို့ကို ကြည့်ရ၍ ယုံများ
 ကိုပယ်နိုင်ပါစေ။

ဝိပဿနာ၏ ပရီက်

ယခုသာဝမျာပင် မဟု ဖိုလ်နိုဗ္ဗာန်သို့၊ ဆိုက်ရောက်
 အောင် တကာယ်တော်း အားထုတ်လိုအော့သူသည် အားထုတ်

မည်ကာလအတွင်း၌ပင် ပလိုမောဓ-ကြောင့်ကြေး ဟူသူ့
လိုပြစ်ခဲ့ခေါ်အပ်၏။ (ဝိဟသုနာရှုနည်းကျမ်း)အစန်း(၁)၏
အဆုံး၌ ပြခဲ့သည့်အတိုင်း သီလကို စင်ကြယ်ခေါ်အပ်၏။
ဤသီလသည် မဂ်ဘာတ်အား ကျေးဇူးပြုပါစေဟု စိတ်ကို
ညွတ်ခေါ်အပ်၏။ တရားအားထုတ်ဖူးသော ပုဂ္ဂိုလ်ကို ကဲခဲ့
ပြစ်မှားဖူးတဲ့အတွက် အရိယာပတ်ကံ၌ ယုံမှားရှိလျှင် ပြစ်
မှားဖူးသော ထိပုဂ္ဂိုလ်အား သည်းခံပါဟု ကန်တော့တောင်း
ပန်အပ်၏။ ထိပုဂ္ဂိုလ်အထံသို့ မသွားနိုင်လျှင် ဆရာသမား
ထံ၌ ကန်တော့တောင်းပန်အပ်၏။ မိမိကိုယ်ကို ဘုရားအား
စွန့်လှု။ အပ်နှင်းထားလျှင် “အားထုတ်ဆဲ၌ ကြောက်ဖွယ်
အာရုံ ထင်ပေါ်လာသော်လည်း အကြောက်ကားခြင်း အကျိုး
ရှိသည်”ဟူ၍ လည်းကောင်း၊ ဆရာသမားအား အပ်နှင်း
ထားလျှင် “ဆရာသမားက အားမနာဘဲ ဆုံးမသွားနိုင်သင်
ပြဖြင့် ပေးနိုင်ခြင်း အကျိုးရှိသည်” ဟူ၍လည်းကောင်း
အငွကထား၌ မိန့်ဆိုထားသောကြောင့် အားထုတ်မည့်ကာလ
အတွင်း၌ မိမိကိုယ်ကို ဘုရားအား စွန့်လှုအပ်နှင်းထားခြင်း၊
အားမနာစေဘဲ ဆုံးမသွားနိုင်ပါဟု ဆရာအား အပ်နှင်းထား
ခြင်းသည် ကောင်း၏။

ထိသို့ မအပ်နှင်းသော်လည်း ဆရာဝကားကို
ရိုသေစာလိုက်နာ၍ မဆုတ်မနစ် အားထုတ်သွားလျှင်ကား

ရသင့် ရထိက်သော ဥာဏ်ထူး တရားထူးများကို ရနိုင်သည်
သာတည်း၊ ရပ်နာမဲ ခန္ဓာဟူသော ဆင်းရဲခံပိသိမ်း၏ ြိမ်းရာ
နိဗ္ဗာန်သည် ကောင်းဖြတ်၏၊ ထိနိဗ္ဗာန်ကို မျက်မောက်သိ
မြင်လျက် ကိုလေသာတို့ကို ကင်းစေနိုင်သော မဂ်တရား
သည်လည်း ကောင်းဖြတ်ပါ၏။ ထိမဂ်တရား၊ နိဗ္ဗာန် တရား
ထူးများကို ဤပိုပသုနာအကျင့်ဖြင့် ကေနမှချ တွေ့ဖြင့်ရ^၁
ပေတော့မည်ဟု စိတ်ကို ညွတ်စေအပ်၏။ ဘုရားရဟန္တာ
အရိယာ သူမြတ်တို့၏ သွားမြဲလမ်းဖြစ်သော ပိုပသုနာ
အလုပ်ကို အားထုတ်ရပေတော့မည်ဟု ဆင်ခြင်လျက်
စိတ်ကို တက်ကြုံစေအပ်၏။

ထိနောက် မြတ်စွာဘုရား၏ ဂဏ်တော်များကို
တတ်သိသမျှ နှလုံးသွင်း၍ ရှိနိုးကန်တော့အပ်၏၊ ကျောင်း
စောင့်နှတ်များမှစ၍ ခပ်သိမ်းသော သတ္တဝါတို့ကို “ချမ်းသာ
ကြပါစေ၊ ခမ်းသာကြပါစေ”ဟု မေတ္တာပို့အပ်၏။ အသုဘ^၂
နှင့် သေခြင်းတရားတို့ကိုလည်း စွမ်းနိုင်ပါက တစ်ခဏာမျှ
နှလုံးသွင်း ဆင်ခြင်အပ်၏၊ ထို့နောက် ထက်ဝယ့်စွဲ၌ ခွဲ၍
ဖြစ်စေ၊ တစ်ပါးသော ထိုင်နည်းဖြင့်ဖြစ်စေ ထိုင်နေပြီးလျှင်
အောက်ပါအတိုင်း ရူမှတ် အားထုတ်ပါလေ၊ ခြေအချင်းချင်း
ဖော်မည့် ချောင်ချိစွာထိုင်လျှင် သာ၍ကောင်း၏။

စဉ် အားထုတ်ပုံ

မိမိ၏ ဝမ်းပိုက်ကို စိတ်ဖြင့် ရှုံးနိုက်ချုက္ခည်နေပါ၊ ဖောင်းကြွလာတာ၊ ပိန်ကျသွားတာကို တွေ့ရလိမ့်မယ်၊ ဖောင်းတာ၊ ပိန်တာကို ထင်ရှားမတွေ့ရပါက ပိုက်မှာ လက်ကို ကပ်ထားကြည်ပါ၊ တစ်အောင့်လောက်ကြား၍ ဖောင်းတိုင်း၊ ပိန်တိုင်း ထင်ရှားပေါ်လာလျှင် ဝင်သက်ရ။ နိုက်၌ ဝမ်းပိုက် ဖောင်းကြချွဲရှားလာသည်ကို ‘ဖောင်းတယ်’ ဟုမှတ်၊ ထွက်သက် ရှိုက်နိုက်၌ ဝမ်းပိုက် ပိန်ကျ ချွဲရှာသွားသည်ကို ‘ပိန်တယ်’ ဟုမှတ်၊ ဖောင်းနိုက်၌ ဝမ်းပိုက်ဖောင်း တက်လာ တာကို ထင်ရှားသိရမည်၊ ဝမ်းပိုက် ပိန်နိုက်၌ ဝမ်းပိုက်ပိန်ကျ သွားတာကို ထင်ရှားသိရမည်။

သို့ဖြစ်လျှင် ဝမ်းပိုက်သဏ္ဌာန်ပညာတို့လည်း သိရာမရောက်လောဟု တွေးတော်၍ မယုံမှားလေလင့်၊ အား ထုတ်ခါစိုး ပညာတို့ လုံးလုံးဖျောက်၍ ရှုရန်မဖြစ်နိုင်၊ ပညာတိရော ထင်ရှားသိ၍ ရှုမှတ်မှသာ သမာဓိ သတိဉာဏ် ရင့်သနလွယ်ပေသည်။ ဉာဏ်ရင့်သနသောအခါ၌ကား ပညာတိအာရုံး အလုံးစုံ ကွယ်ပျောက်၍ ပရမတ်သဘော၌သာ အသိဉာဏ်ရောက်လျက် ရှိလိမ့်မည်၊ ထို့ပြင် ဒ္ဓါရမြောက် ပါး၌ ထင်ရှားစွာဖြစ်ပေါ်သော ရုပ်နာမ်တို့ကို အစဉ်အတိုင်း မှတ်သိမြင်းသည်သာလျှင် ဝိဟသနာ၏ ပြည့်စုံသော အလုပ်

သဘောမှန် ဖြစ်ပေသည်။ သို့သော်လည်း အားထုတ်ခါစီ၌ သတိ သမာဓိအားမရှိသေးသောကြောင့် ဖြစ်စဉ်အတိုင်း လိုက်၍ရှုရမှတ်ရန် ခဲယဉ်းလျ၏။ မမှတ်တာတ်ဘဲသော်လည်း ရှိတတ်၏၊ မှတ်စရာများကို ရှာကြလျက် အချိန်များစွာ လည်းကုန်တတ်၏။

ထိုကြောင့် အစဉ်ထာဝရလည်း ရှိခြုံ မှတ်သိရန် လည်း အလွန်လွယ်ကူးထင်ရှားသော ဖောင်းမူ၊ ပိန်မူ တို့ကို အစ အရင်းခံပြု၍ ရှုမှတ်ရန် ဤဖြုံး ဗျာန်ပြအပ်ပေသည်။ ဥက္ကလာရင့်သောအခါ၌ ဖြစ်စဉ်အတိုင်းလိုက်၍ မှတ်ပုံကို နောက်၌ တွေ့ရလွှား။ သို့ဖြစ်၍ ဖောင်းတိုင်း၊ ပိန်တိုင်း ဖြစ်ပေါ်ဆဲ အနိက်အတန်ကျအောင် ‘ဖောင်းဘယ်’ပိန်တယ်၊ ဖောင်းတယ်၊ ပိန်တယ်’ဟု မပြတ်မစဲမှတ်လေ။ စိတ်ဖြူးသာ မှတ်ရမည်။ နှုတ်က ရွှေတ်ဆိုရန်ကား မလိုပါ၊ ဖောင်းမူ၊ ပိန်မူ ထင်ရှားစေရန် အားထုတ်၍ ပြင်းပြင်း ရှာရှိကိုခြင်းကို လည်းမပြုရ၊ အသက်ရှာရှိကိုမှုကို နေးအောင်၊ ပြန်အောင် လည်း မပြင်ရ၊ ပြင်လျှင် မကြောမီ မောပန်းလေ၍ မမှတ်နိုင်ဘဲ ရှိ တတ်သည်။ သို့ဖြစ်၍ ပကာတိရှုံးနေကျသာ မှုန်မှုန်ရှာ လျက် အနိက်အတန်ကျအောင် မှတ်ပါလေ၊ ‘ဖောင်းတယ်၊ ပိန်တယ်’ဟု မပြတ်မှတ်နေစဉ် အကြားအကြား၌ စိတ်ကူးကြော်များ ဖြစ်ပေါ်လာလိမ့်မည်။ ထိုစိတ်ကူးများကို ခေါ်နေ ကျအတိုင်းသာ မှတ်လေ။

ပုံကား- မိတ်ကူးလျှင် “မိတ်ကူးတယ်”ဟုမှတ်၊ ကြွဲလျှင် “ကြွဲတယ်”ဟု မှတ်၊ တွေးလျှင် “တွေးတယ်” ဟုမှတ် စဉ်းစားလျှင် “စဉ်းစားတယ်”ဟုမှတ်၊ ဆင်ခြင်လျှင် “ဆင်ခြင်တယ်”ဟုမှတ်၊ မိတ်သွားလျှင် “သွားတယ်”ဟု မှတ်၊ တစ်နေရာသို့ မိတ်ရောက်လျှင် “ရောက်တယ်”ဟု မှတ်၊ မိတ်ကူးထဲ၌ တစ်စုံတစ်ယောက်နှင့် တွေ့လျှင် “တွေ့တယ်” ဟုမှတ်၊ မိတ်ထဲ၌ ပေါ်လာ၍ တစ်စုံတစ်ရာကို ဖြင့်လျှင် “မြင်တယ်၊ မြင်တယ်”ဟု မှတ်၊ ထိုအမြင် ပျောက် သွားအောင် အထပ်ထပ် မှတ်ပါလေ။ မိတ်ကူးထဲ၌ တစ်စုံ တစ်ယောက် နှင့်စကားပြောနေလျှင် “ပြောတယ်”ဟုမှတ်၊ ဤသို့၊ မှတ်ပြီးလျှင် “ဖောင်းတယ်၊ ပိန်တယ်”ဟု မှတ်နေ ကျကိုသာ ပြန်၍ ဖြောတယ်မှတ်လေ။ ဤသို့၊ မှတ်နေစဉ် တဲ့ တွေးလို့ချင်လျှင် “လို့ချင်တယ်”ဟုမှတ်၊ လို့လျှင် “လို့တယ်”ဟု မှတ်၊ တွေးချင် လျှင် “တွေးချင်တယ်”ဟု မှတ်၊ တွေးလျှင် “တွေးတယ်”ဟုမှတ်၊ ပြီးလျှင် “ဖောင်းတယ်၊ ပိန်တယ်”ဟု မှတ်နေကျကိုသာ ပြန်၍ ဖြောတယ်မှတ်လေ၊ ခေါင်းငှုံးလို့လျှင် “ငှုံးချင်တယ်” ဟုမှတ်၊ ငှုံးဆဲ၌ ရွှေတိုင်း၊ ရွှေတိုင်း “ငှုံးတယ်၊ ငှုံးတယ်” ဟု မှတ်၊ မြှုပ်နေနဲ့ ဖြည့်ဖြည့် ငှုံးလေ၊ ခေါင်းမော့လို့လျှင် “မော့ချင်တယ်၊ မော့ချင်တယ်”ဟု မှတ်၊ မော့ဆဲ၌ ရွှေတိုင်း “မော့တယ်၊ မော့တယ်” ဟု မှတ်။ ဖြည့်ဖြည့်မော့ လေ၊ ပြီးလျှင် “ဖောင်းတယ်”

ပိန့်တယ်”ဟု မှတ်နေကျကိုသာ ပြန်ခြုံမှတ်လေ။

တစ်နေရာရာမှ ညောင်းမှ လွန်ကဲထင်ရှားလာလျှင် ထိညောင်း မူကိုသာ ရူးစိုက်၍ ‘ညောင်းတယ် ညောင်းတယ်’ ဟု မနေးမမြန် မှန်မှန်ပိုင်း၍မပြတ် မှတ်လေ၊ ထိညောင်းမှ သည် မှတ်နေစဉ်မှာပင် တဖြည်းဖြည်း သေးသိမ်ကာ ကွယ် ပျောက်၍လည်းသွားတတ်၏။ မခံသာအောင် လွန်ကဲ၍လည်း လာတတ်၏။ မခံသာ၍ ပြပြင်လိုလျှင်၊ ထိစိတ်ကို “ပြင်ချင် တယ်”ဟု မှတ်၍ ပြင်သော ကိုယ်အမူအရာများကိုလည်း ခေါ်နေကျအတိုင်းပင် ဆက်၍မှတ်လေ။ ပုံကား ခြေလက်တို့ကို ကြွဲလိုလျှင်၊ ကြွဲချင်တယ်ဟု မှတ်၊ ကြွဲလျှင်၊ ချွေတိုး ချွေတိုး “ကြွဲတယ် ကြွဲတယ်”ဟု မှတ်၊ ဆန့်လျှင်၊ “ဆန့်တယ် ဆန့်တယ်” ဟု မှတ်၊ ကျေးလျှင်၊ “ကျေးတယ် ကျေးတယ်”ဟု မှတ်၊ ချုလျှင်၊ “ချုတယ် ချုတယ်” ဟု မှတ်၊ မဖြစ်စေနဲ့! ဖြည်းဖြည်းပြင်လေ။

တစ်နေရာရာ၌ ထိလျှင်၊ ထိတယ်ဟု မှတ်။ ဤသို့ ပြပြင် ပြီးသောအခါမှာ ဖြစ်စေ၊ မှတ်နေယ်း အလိုလို အညောင်း ပျောက်သွားသောအခါမှာဖြစ်စေ，“အောင်းတယ် ပိန့်တယ်”ဟု မှတ်နေကျကိုသာ ပြန်၍ မပြတ်မှတ်လေ။ တစ်နေရာရာမှ ပူမူထင်ရှားလာလျှင်လည်း ထိပူမူကိုသာ ရူးစိုက်၍ “ပူတယ် ပူတယ်”ဟု မနေးမမြန် မှန်မှန်ပိုင်း၍

မပြတ်မှတ်လေ။ မှတ်နေယင်း ပူမူ ကျယ်ပျောက်သွားလျှင်, “ဖောင်းတယ် ပိန့်တယ်”ဟု မှတ်နေ ကျကိုသာ ပြန်၍မှတ်။ ပူမူ လွန်ကဲလာ၍ ပြပြင်လိုလျှင်, ပြင်ချင် တယ်ဟု မှတ်၍, ပြင်သော ကိုယ်အမှုအရာ များကိုလည်း “ကြွေချင်တယ် ကြတယ် ကြတယ်”စသည်ဖြင့် ရေးနည်းအတိုင်းပင် မလစ် လပ်ရအောင် မှတ်လျက် ဖြည့်ဖြည့်ပြင်လေ၊ ပြီးဆုံးသွား လျှင်, “ဖောင်းတယ် ပိန့်တယ်”ဟု မှတ်နေကျကို သာပြန်၍ မပြတ်မှတ်လေ၊ အရပ်အဆိုင်းမရှိရ။

တစ်နေရာရာ၌ ယားမူဖြစ်ပေါ်လာလျှင်, ထိယားမူ ကိုသာ စုံစိုက်၍ “ယားတယ် ယားတယ်”ဟု မနေး မမြန် မှန်မှန် ပိုင်း၍ မပြတ်မှတ်လေ၊ မှတ်နေယင်း အယား ပျောက် သွားလျှင်, ဖောင်းမူ ပိန့်မှုကိုသာ ပြန်၍ မှတ်လေ၊ မခံသာ၍ အယားဖျောက်လိုလျှင် “ဖျောက်ချင်တယ်”ဟု ဖြစ်စေ, “ကုတ်ချင်တယ်”ဟု ဖြစ်စေမှတ်၊ လက်ကို ကြွေလို လျှင်, “ကြွေချင်တယ်”ဟုမှတ်၊ ကြလျှင်, “ကြတယ် ကြ တယ်”ဟု မှတ်၊ ဖြည့်ဖြည့်ကြလေ၊ ယားတဲ့ နေရာနှင့် ထိလျှင် “ထိတယ်” ဟုမှတ်၊ အယားဖျောက်သောအခါ၊ ဆွဲတိုင်း တွန်းတိုင်း “ဖျောက်တယ် ဖျောက်တယ်”ဟု ဖြစ်စေ, “ကုတ်တယ် ကုတ်တယ်”ဟု ဖြစ်စေမှတ်၊ တော်ချင်လျှင်, “တော်ချင်တယ်”ဟု မှတ်၊ လက်ကိုပြန်ချလိုလျှင်, “ချချင် တယ်”ဟု မှတ်၊ ချသောအခါ “ချတယ် ချတယ်”ဟု မှတ်။

အောက်ပါ “ထိလျှင်” “ထိတယ်” ဟု မှတ်။ ပြီးလျှင် “ဖောင်တယ် ပိန့်တယ်” ဟု မှတ်နေကျ ကိုသာပြန်၍ မပြတ်မှတ်ပါလေ။

ကိုယ်ထဲမှာ နာကျြှုံးမှုစာသော မခံသာတဲ့ ဝေဒနာ တစ်မျိုးမျိုး ထင်ရား ပေါ်လာလျှင် ထိမခံသာမှုကိုသာ ရှုံးစိတ်၍ “နာတယ် နာတယ်၊ ကျြုံတယ် ကျြုံတယ်၊ ကိုက်တယ် ကိုက်တယ်၊ အောင့်တယ် အောင့်တယ်၊ မောတယ် မောတယ်၊ မူးတယ် မူးတယ်” စသည်ဖြင့် ခေါ်နေကျအတိုင်း မနေ့ဗုံးမမြန် မှန်မှန် ပိုင်း၍ ပိုင်း၍ မှတ်လေ၊ ထိဝေဒနာသည် မှတ်နေယ်ငါး ပျောက်၍လည်းသွားတတ်၏၊ တို့၍ လည်းလာ တတ်၏။ မလျှော့ဘဲ အတင်းမှတ်နေလျှင် ပျောက် တတ် သည်သာ များပါ၏။ သို့သော်၊ မမှတ်နိုင်လောက်အောင် မခံသာမှ လွှန်ကဲလာလျှင်ကား ထိဝေဒနာကို နှလုံးမသွေးနှင့် တော့၊ မှတ်နေကျ ဖောင်းမှု၊ ပိန့်မှုကိုသာ အထူးကရှုံးကို၍ မပြတ်မှတ်ပါလေ။

အချို့သော သူမှာ သမာဓိအရှင်တက်လျှက် အမှတ် ကောင်းနေစိုက်ပြု အလွန်မခံသာသော ဝေဒနာ ပေါ်လာတတ်၏၊ ရင်ဝှုံ လေလုံးကြီး ဆောင့်တက်လာသည်ဟုလည်း ထင်ရှုတတ်၏၊ အသားထဲပြု ကားချွှန်နှင့် ထိုးလိုက်သလိုလည်း နာဥတတ်၏။ တစ်ကိုယ်လုံး ပူလောင် နေသလိုလည်း ထင်ရ တတ်၏၊ အပ်များနှင့် ထိုးဆွဲ နေသလို မြို့မြို့ဗြိုက် လည်းဖြစ်တတ်၏၊ ပိုးကောင်ကလေးများ အနှံ့အပြား

တက်နေသလို ရှိရှိချွေလဲ ဖြစ်နေတတ်၏။ အလွန်ယားခြင်း၊ ကိုက်ခြင်း ချမ်းအေးခြင်းများလဲ ဖြစ်တတ်၏။ ကြောက်သော ကြောင့် မဖတ်ဘဲ ရပ်နား လိုက်လျှင်၊ ချက်ခြေးဟင် ထိဝေဒနာ ပျောက်သွားတတ်၏။ တစ်ဖန်ပြန်မှတ်၍ အရှိန်ကောင်းလာ ပြန်လျှင်၊ ထိဝေဒနာ ပေါ်ဖြပင် ပေါ်လာ ပြန်၏။ ဤလို ဝေဒနာမျိုး ကိုတွေ့လျှင် မကြောက်နဲ့၊ ရောဂါလည်း မဟုတ်ပါ။ ကြီးကျယ်တဲ့ ဝေဒနာလည်း မဟုတ်ပါ။

ကိုယ်ထံ၌ ရှုံးကပင် ဖြစ်လျက်ရှိနေသော သာမန် ဝေဒနာများသာဖြစ်လည်း၊ မဖတ်ဘဲနေစဉ်မှာ သူ့ထက် ထင်ရှား သော အာရုံတွေရှိနေတဲ့အတွက်၊ သူက မထင်ပေါ်ဘဲ မြှုပ်ကွယ်နေပေသည်။ အဖုတ်ကောင်းနေစဉ်မှာ သမဂ္ဂ တည် ကြည်မှုကြောင့် မြှုပ်ကွယ်နေခဲ့သော ထိဝေဒနာသည် တရားသောအတိုင်း ထင်ရှားပေါ်လာပေသည်။ ထိဝေဒနာ ကိုသာ ရူးစိုက်၍ လွှန်မြောက်အောင် မှတ်ပါလေ၊ မှတ်တဲ့ အတွက် တစ်စုံတစ်ရာ ဘာမျှနစ်နာခြင်း မဖြစ်နိုင်ပါ။ မဖတ်ဘဲ ရပ်နား ရပ်နားနေလျှင်ကား နောင်အခါ်ပြုလည်း မှတ်တိုင်း မှတ်တိုင်း ထိမျှလောက် သမဂ္ဂအား ကောင်းလာလျှင်၊ ထိ ဝေဒနာမျိုးနှင့် တွေ့၍ တွေ့၍သာ နေတတ်၏။ မလျှော့သော လုံးလဖြင့် အတင်းမှတ်နေလျှင်ကား မကြားမှ အတွင်းမှာ ယူပစ်လိုက်သလိုပင် ထိဝေဒနာ ပျောက်ကင်းသွား သည်ကို တွေ့ရပါလိမ့်မည်။ ထိအခါမှု၍ ထိဝေဒနာမျိုး တစ်ဖန် ဖြော

ပေါ်ဘဲပြီးသွားတာတိ၏။

ကိုယ်ကို ယိမ်ချင်လျှင်၊ “ယိမ်ချင်တယ်”ဟု မှတ်၊
ယိမ်ဆဲ၌ “ယိမ်တယ် ယိမ်တယ်”ဟု မှတ်။ အချို့မှာ
မှတ်နေကျအတိုင်း မှတ်နေစဉ်မှာ အလိုလို ယိမ်နေတာတ်
၏။ မကြောက်နဲ့၊ ယိမ်အောင်လဲ စိတ်ကို အားမပေးနဲ့၊
မှတ်လျှင် ပျောက်သွားမှာပဲဟု ယုံကြည် စိတ်ချုပြုးလျှင်၊
ထိုယိမ်းမှာကို အတူးစူးစိုက်၍၊ “ယိမ်တယ် ယိမ်တယ်”ဟု
မနေးမဖိန့် မှန်မှန် ပိုင်း၍ ပိုင်း၍ မှတ်။ အလွန်ယိမ်လာလျှင်
ကား တိုင်နံရုံ စသည်ကိုမှတ်၍ ဖြစ်စေ၊ အိပ်၍ဖြစ်စေ မှတ်လေ၊
မကြောမိပင် ထိုယိမ်းမှာသည် အရှင်းပျောက်သွားပါတိမ့်မည်။
တုန်မှ ဖြစ်လာလျှင်လဲ နည်းတူပင် မှတ်လေ၊ အမှတ်ကောင်း
နေစဉ်မှာ ဖျော်းကနဲ့ ဖျော်းကနဲ့ ကြောက်သီးထာတ်၏၊ ကျောထဲ
ကဖြစ်စေ၊ တစ်ကိုယ်လုံးဖြစ်စေ၊ စိမ့်ခနဲ့ စိမ့်ခနဲ့ အေးမှုလည်း
ဖြစ်တာတ်၏။ မကြောက်နဲ့၊ တရားသောာအတိုင်း စိတ္တာဖြစ်
ပေါ်လာခြင်းပေတာည်း၊ တစ်စုံတစ်ရာ အသံလေးကို ကြားရ
သောကြောင့်လည်း ဖြတ်ကနဲ့လန့်တတ်၏ မကြောက်နဲ့၊
သမာဓိအရှင်ကောင်း လာတဲ့အတွက် အသံဒဏ် ပြင်းပြုပုံကို
ထင်ရှားသိလာခြင်း ပင်တည်း၊ လက်ခြေ ကိုယ်အရှိတို့ကို
ပြုပြင်လိုတိုင်း ပြုပြင် လိုတဲ့စိတ်ကိုမှတ်၊ ပြင်တဲ့ကိုယ် အမှု
အရာ ဟူသမှုပုံကိုလည်း ဒေါ်နေကျအတိုင်း ပိုင်း၍ မှတ်လေ၊
မမြန်စေနဲ့၊ ဖြည်းဖြည်း ပြင်ပါ။

ရေသာက်ချင်လျှင်, “သောက်ချင်တယ်”ဟု မှတ်၊ ထရန် ကြွဲလျှင် “ထချင်တယ်”ဟု မှတ်၊ ထရန်ပြင်သော ခြေ၊ လက်၊ ကိုယ်အမူအရာများကို ခေါ်နေကျအတိုင်းမှတ်၊ တရွှေချင်း ပေါ့ပေါ့ပြီး ကြွဲတက်လာသော ကိုယ်ကို ရုံးစိုက်၍, “ထတယ် ထတယ်”ဟု မှတ်လျက် ဖြည့်ဖြည့်ထပါ၊ စန့်စင့်၊ ရပ်မိသောအခါ၌ “ရပ်တယ် ရပ်တယ်”ဟု မှတ်၊ လှမ်းကြည့်လျှင် “ကြည့်တယ် မြင်တယ်”ဟုမှတ်၊ သွားလိုလျှင်, “သွားချင်တယ်”ဟု မှတ်၊ သွားဆဲပြု ခြေလှမ်းတိုင်း ခြေလှမ်းတိုင်း “လှမ်းတယ် လှမ်းတယ်”ဟု ဖြစ်စေ “ညာလှမ်းတယ် ဘယ်လှမ်းတယ်”ဟု ဖြစ်စေမှတ်၊ ခြေကြွဲသည်မှစ၍ ချသည်တိုင် အောင် ခြေလှမ်းရာများ သိလျက်ရှိပါစေ၊ ဖြည့်ဖြည့်သွားတဲ့အခါ စကြားသွားတဲ့အခါများ၌ ခြေတစ်လှမ်း တစ်လှမ်းမှာ ‘ကြွဲတယ် လှမ်းတယ်’ဟု ဖြစ်စေ, “ကြွဲတယ် ချတယ်”ဟု ဖြစ်စေ, “လှမ်း တယ် ချတယ်”ဟု ဖြစ်စေ, နှစ်ချက် နှစ်ချက်စီ မှတ်သွားပါ။ ထိန်ချက်မှတ်ကို နိုင်နင်းသော အခါ၌ တစ်လှမ်း တစ်လှမ်းမှာ “ကြွဲတယ် လှမ်းတယ် ချတယ်”ဟု သုံးချက် သုံးချက်စီ မှတ်ပါ လေ။

ရေအိုး စသည်ကို ကြည့်လျှင် “ကြည့်တယ် မြင်တယ်”ဟု မှတ်၊ ရပ်လျှင် “ရပ်တယ်”ဟု မှတ်၊ ရွှေက်ဆီသို့ လက်လှမ်းလျှင်, “လှမ်းတယ် လှမ်းတယ်”ဟု မှတ်၊ ချက်နှင့်ထိလျှင် “ထိတယ်”ဟု မှတ်၊ ကိုင်လျှင် “ကိုင်တယ်”

ဟု မှတ်၊ ရေခပ်လျှင် “ခပ်တယ်” ဟု မှတ်၊ ယူလာဆဲ့
 “ယူတယ် ယူတယ်” ဟု မှတ်၊ နှစ်ဦးဆိုတဲ့ ထိလျှင် “ထိတယ်”
 ဟု မှတ်၊ အေးလျှင် “အေးတယ်” ဟု မှတ်၊ သောက်ဆဲ့
 “သောက်တယ် မျိုတယ်၊ သောက်တယ် မျိုတယ်” ဟု မှတ်၊
 လည်ရောင်းထဲ ဝမ်းထဲ့ အေး အေးသွားသည်ကို
 “အေးတယ် အေးတယ်” ဟု မှတ်၊ ရေခါက်ကို ပြန်ထားဆဲ့
 “ထားတယ် ထားတယ်” ဟု မှတ်၊ လက်ကို အောက်သို့ချထဲ့
 “ချတယ် ချတယ်” ဟု မှတ်၊ ကိုယ်၌ထိလျှင် ထိတယ်ဟု
 မှတ်၊ ပြန်၍ လှဲလိုလျှင် “လှဲချင်တယ်” ဟု မှတ်၊ လှဲလျှင်
 “လှဲတယ်” ဟု မှတ်၊ သွားပြန်လျှင် မှတ်မြှုပင် မှတ်၍ သွား
 လေ။ ရပ်လိုလျှင် “ရပ်ချင် တယ်” ဟု မှတ်၊ အတန်ကြာကြား
 ရပ်နေလျှင်၊ “ဖောင်း တယ် ပိန်တယ် ရပ်တယ်” ဟု မှတ်၊
 ထိုင်ရန် ကြေလျှင်၊ “ထိုင်ချင် တယ်” ဟု မှတ်၊ ထိုင်မည်
 နေရာသို့ သွားလျှင် မှတ်မြှုပင် မှတ်လေ၊ ရောက်လျှင်
 “ရောက်သည်” ဟု မှတ်၊ လှဲလျှင် “လှဲတယ် လှဲတယ်” ဟု
 မှတ်၊ ထိုင်မည်ဟု ကြေလျှင်，“ထိုင်ချင် တယ်” ဟု မှတ်၊
 ထိုင်ဆဲ့ တရွှေရွှေချုံး လေးလေး ပြီးကျ သွားသော
 ကိုယ်ကို ရူးစိုက်၍ “ထိုင်တယ် ထိုင်တယ်” ဟု မှတ်လေ။
 ဖြည်းဖြည်းထိုင်၊ ထိုင်ခါစွဲ ခြေလက်ပြုပြုမှုများ ရှိရမည်၊
 ငှါးတို့ကို ခေါ်နေကျ အတိုင်းမှတ်၊ မှတ်ရန် အထူး မရှိလျှင်
 “ဖောင်းတယ် ပိန်တယ်” ဟု မှတ်နေကျကိုသာ မပြတ်

မှတ်ပါလေ။

လဲ အိပ်လိုလျှင် “လဲအိပ်ချင်တယ်”ဟု ဖြစ်စေ၊
 “အိပ်ချင်တယ်”ဟု ဖြစ်စေ မှတ်၊ လဲရန် ပြုပြင်သော လက်
 ခြေ၊ ကိုယ်၊ အမှုအရာတို့ကို “ကြုတယ်၊ ဆန့်တယ်၊ ထောက်
 တယ်” စသည်ဖြင့် မှတ်၊ လဲအိပ်လိုက် သောအခါ၌၊ တရ္စု
 ခွဲ၊ လဲကျေသွားသောကိုယ်ကို ရူးစိုက်၍ “လဲတယ် လဲတယ်”
 ဟု ဖြစ်စေ，“အိပ်တယ် အိပ်တယ်”ဟု ဖြစ်စေ မှတ်၊ ဒေါင်းအုံ
 အိပ်ရာတို့နှင့် ထို့ကို “ထိတယ် ထိတယ်”ဟု မှတ်၊ လဲခါဝါ၌
 လက်၊ ခြေ၊ ကိုယ် ခွဲရား ပြုပြင်မှုများကိုလည်း မှတ်လျက်
 ဖြစ်းဖြစ်း ပြုပြင်ပါ၊ မှတ်ရန် အထူးမရှိသောအခါ၌ ဖောင်းမှု
 ပိုမျှကိုသာ ရူးစိုက်၍ “ဖောင်းတယ် ပိန်တယ်”ဟု မပြတ်မှတ်
 လေ။ ဤသို့ မှတ်နေစဉ်မှာ ညောင်းမှု၊ ပူမှု၊ နာကျုပ်မှု ယားမှု
 စသော ဝေဒနာ အထူးများ ဖြစ်ပေါ်လာလျှင် ထိုဝေဒနာကို
 ရူးစိုက်၍ ထိုင်စဉ်က နည်းအတိုင်းပင်မှတ်လေ။ တံတွေး
 ပူးမှု၊ ထွေးမှု၊ စိတ်ကူးကြောင်းမှု၊ စဉ်းစားမှု တို့ကိုလည်း
 နည်းတူပင် မှတ်လေ။

ဘယ်ညာ တစောင်း ပြောင်းလိုသော အခါ လက်၊
 ခြေ ကျွေးဆန့်၊ လိုသောအခါ စသည်တို့၏လည်းဖြစ်ပေါ်သော
 ထိုထို စိတ်အကြုံကိုမှတ်၍၊ ပြုပြင်မှုများကိုလည်း မလစ်
 လပ်ရအောင် မှတ်လေ။ မှတ်ရန်အထူး မရှိသော အခါများ၌
 “ဖောင်းတယ် ပိန်တယ်”ဟု မှတ်နေကျေကိုသာ မပြတ် မှတ်ရ

မည်။အိပ်ချင်လာလျှင် “အိပ်ချင်တယ် အိပ်ချင်တယ်”ဟု မှတ်၊ မေးလာလျှင်လည်း “မေးတယ် မေးတယ်”ဟု မှတ်၊ ဘာဝနာ ရင့်သောအခါ၌ ဤသို့ မှတ်လိုက်လျှင် အိပ်ချင်မှ ကင်းလျက် တစ်ဖန် ကြည်လင်လာတတ်၏၊ ထိအခါ “ကြည်တယ် ကြည်တယ်”ဟု မှတ်ပြီးလျှင် “ဖောင်းတယ် ပိန်တယ်”ဟု မှတ်နေကျကိုသာ ပြန်၍ မှတ်လေ။ အိပ်ချင် စိတ် မပြုသော်လည်း အမှတ်ကိုလွှတ်၍ကား မအိပ်ရ၊ မအိပ်တော့ဘဲ တစ်မှတ် တည်း မှတ်နေရမည်ဟု နှလုံးသွေး လျက်၊ ဖောင်းမှူး၊ ပိန်မှူး စသော မှတ်နေကျကို မပြုတ်မှတ် လျက်သာ နေရမည်။ ကိုယ်ပင်ပန်းလာလျှင် ဤသို့ မှတ်နေ ဆဲ မှာပင် တဖြည့်ဖြည့်းမှု မေးလျက် အိပ်ပျော်သွားလိမ့်မည်။

“အိပ်ပျော်” ဟူသည်မှာ ဘဝင်စိတ်သက်သက်မှု ကြောမြှင့်စွာ ဖြစ်နေခြိုးပင်တည်း။ “ဘဝင်စိတ်” ဟူသည်ဟုလဲ ဘဝ၏ အဓမ္မာ ဖြစ်ပေါ် ခဲ့သောစိတ်၊ နောက်ဆုံးသောသာ “စုတိစိတ်” တို့နှင့် အလားတူသော စိတ်ပေတည်း။ ထို့ ကြောင့် အလွန်သိမ်မွေ့၏၊ ဘာကို အာရုံပြုနေသည် ဟူ၍ပင် မသိနိုင်ချေ၊ နီးနေစဉ်မှာလဲ မြင်မှန်င့် စိတ်ကူးမှု၊ ကြားမှုနှင့် စိတ်ကူးမှု စသည်တို့၏ အကြားအကြား၌ ထိဘဝင်စိတ် ဖြစ်ပေါ်သေး၏။ သို့သော်လည်း ကြာမြှင့်စွာ မဖြစ်ရသော ကြောင့် ယင်းဘဝင်စိတ် ဖြစ်သည်ကို ထင်ရှားမသိရ၊ အိပ်ပျော်ဆုံးကား ကြာမြှင့် စွာဖြစ်ရ သောကြောင့် ထင်ရှား

သိရပေသည်။ သို့သော်လည်း “ဘာကို အာရုံပြုနေသည်၊ ဘယ်လိုဖြစ်နေသည်” ဟူ၍ကား မသိရခဲ့၊ ထို့ကြောင့် အိပ်ပျော်နေခိုက်၌ မဖုတ်ပြီ၊ မှတ်ရန် လည်း မစွမ်းနိုင်ပြီ။

နိုးသောအခါ်၍ကား ယင်းနိုးသော စိတ်ကို“နိုးတယ်” ဟု မှတ်အပ်၏။ သို့သော်လည်း အားထုတ်စဉ် ရှေးဦးစွာ နိုးတဲ့စိတ်ကို မှတ်သိနိုင်ခဲ့၏။ နိုးစိတ်ကို မဖုတ်နိုင်သေးလျှင် သတိရသော အခါ်မှုစဉ် ပေါ်ရာ ပေါ်ရာကို မပြုတ်မှတ်လေ၊ စဉ်းစားနေလျှင် “စဉ်းစားတယ်”ဟု မှတ်ပြီးနောက် ဖောင်းမှု ပိုမျိုးကို ဆက်၍မှတ်၊ ကြားလျှက် နိုးလာလျှင် “ကြားတယ်” ဟု မှတ်ပြီးနောက် ဖောင်းမှု ပိုမျိုးကို ဆက်၍မှတ်၊ ဘာမျှ အထူး မထင်ရှားလျှင် “ဖောင်းတယ် ပိုမျိုးတယ်”ဟု မှတ်နေ ကျေကိုသာ မပြုတ်မှတ်လေ၊ စောင်းခြင်း၊ လျော့ခြင်း၊ ကျွေးခြင်း၊ ဆန့်ခြင်း၊ ပြုပြင်ခြင်းများကိုလည်း ခေါ်နေကျအတိုင်း မှတ်လျှက်ဖြည်းဖြည်းပုံပုံပါ၊ ဘယ်အချိန်နှုပြီလဲ စသည်ဖို့ စဉ်းစားလျှင် “စဉ်းစားတယ်”ဟု မှတ်၊ ထလိုလျှင် “ထချင်တယ်”ဟု မှတ်၊ ထဆဲ၌ ကြွေတက်လာတဲ့ ကိုယ်အမှုအရာကို ရှုံးကို၌ “ထတယ် ထတယ်”ဟုမှတ် ထို့မိတ်လျှင် “ထို့မိတ်တယ်”ဟု မှတ်၊ ထို့နောက် “ဖောင်းတယ် ပိုမျိုးတယ်”ဟု မှတ်နေကျကိုသာ မပြုတ်မှတ်လေ။

မျက်နှာသစ်သောအခါး၊ ရေချိုးသော အခါ်များ၌ ကြည့်ခြင်း၊ မြင်ခြင်း၊ လက်လှမ်းခြင်း၊ ကိုင်ခြင်း၊ ခပ်ခြင်း၊

ပူးခြား၊ လောင်ခြား၊ အောက်ခြား၊ ပွတ်တိုက်ခြား စသည်တို့ကို
မလှစ်လပ်ရအောင် အစဉ် အတိုင်း မှတ်လေ။ အဝတ်ကို
ပြင်၍ ဝတ်မှု၊ အီပ်ရာကို ပြင်မှု၊ တံခါးကို ဖွင့်မှု၊ ပိတ်မှု၊
တစ်စုံ တစ်ခုကို ကိုယ်မှု၊ ယူယူ သသည်တို့ကိုလည်း မလှစ်လပ်
ရအောင် မှတ်လေ၊ ထမင်းစားသောအခါ၌ ကြည့်လျှင်
“ကြည့်တယ် မြင်တယ်”ဟုမှတ်၊ ထမင်းလှတ် ပြင်ဆည့် လက်
ပြပြင်မှုကို “ပြင်တယ် ပြင်တယ်”ဟု မှတ်၊ ထမင်းလှတ်ကို
ယူလာလျှင် “ယူတယ် ယူတယ်”ဟု မှတ်၊ ခေါင်းငံးလျှင်
“ငံးတယ်”ဟု မှတ်၊ ပါးစပ်၍ထိလျှင်, “ထိတယ်”ဟု မှတ်၊
ပါးစပ် ဖွင့်လျှင်, “ဖွင့်တယ်”ဟု မှတ်၊ ခွဲ့လျှင် “ခွဲ့တယ်”ဟု
မှတ်၊ ပါးစပ် ပြန်ပိတ်လျှင် “ပိတ်တယ်”ဟု မှတ်၊ လက်ကို
အောက်သို့ ချထဲလျှင် “ချတယ် ချတယ်”ဟု မှတ်၊ ပန်းကာန်
ပြားနှင့် ထိလျှင်, “ထိတယ်”ဟု မှတ်၊ ခေါင်းပြန်မော့လျှင်
“မော့တယ်”ဟု မှတ်။

ထို့နောက်မှ၊ ပါးတိုင်း ပါးတိုင်း “ပါးတယ် ပါး
တယ်”ဟု မှတ်လျှက်စားလေ၊ အရာသာကို သိလျှင် “သိတယ်
သိတယ်”ဟု မှတ်၊ မျို့လျှင် “မျို့တယ်”ဟုမှတ်၊ လည်ချောင်း
ထဲ အူထဲ၌ ထိလျက်ဆင်းသွားသည်ကို “ထိတယ်
ထိတယ်”ဟု မှတ်၊ ဤနည်းဖြင့် ထမင်းလှတ်တိုင်း၊ ဟင်းရည်
သောက်တိုင်း စွဲစွဲစပ်စပ် မှတ်လေ။ အားထုတ်ခါစဉ် အစဉ်
ကျအောင် မမှတ်နိုင်ဘဲ လှစ်လပ်သောအရာ များစွာပင်ရှိလိမ့်

မည်၊ ပြုပြင်လိုသော စိတ်များကိုလည်း မမှတ်နိုင်ဘဲ မသိနိုင်မည်၊ ရှိတ်မပျက်လင့်၊ စိတ်မပျက်လင့်၊ “စွဲစွဲစပ်စပ် မှတ်မည်” ဟု သာသာထား၍ ရိုကိုသော ရူးစိုက်မှတ်နေလျှင် မှတ်သိနိုင်တာက များ၍ များ၍ လာပါလိမ့်မည်၊ ဉာဏ်ရင့်သိန် လာသော အခါ့ဗြာကား ဤဤပြုပြထားသော အစဉ်ထက် ပိုမို အလွန်များစွာပင် အလွယ်တကူ မှတ်သိနိုင်ပါလိမ့်မည်။

အမှတ်တိုးခြင်း

တစ်ညာခန့်၊ တစ်ရက်ခန့်၊ စသည် ရှိသောအခါ့ဗြာ အသက် တစ်ကြိမ် တစ်ကြိမ်ရှုံးရှိက်ရာတွင် “ဖောင်းတယ် ပိုန်တယ်” ဟု နှစ်ချက် နှစ်ချက်မျှ မှတ်ရတာကို “လွယ်ကူ ချောင်ချိသည်၊ ဖောင်းတာနှင့် ပိုတ်တာတို့အကြေား၌ ကျေနေ သည်” ဟု ထင်ရှု၏။ ထိုအခါ့ဗြာ ထိုင်နေသော ကိုယ်အာမှာအရာ ကိုလည်းထည့်၍ “ဖောင်းတယ် ပိုန်တယ် ထိုင်တယ်၊ ဖောင်းတယ် ပိုန်တယ် ထိုင်တယ်” ဟု သုံးချက် သုံးချက် မှတ်လေ၊ ဖောင်းတာ ပိုန်တာကို သိသကဲ့ထို့ ထိုင် တယ်—ဟု မှတ်စိုက်၍ ကိုယ် ထိုင်နေတဲ့ အတိုင်းသိစေရမည်။ အိပ်ဆဲ၍လည်း “ဖောင်းတယ် ပိုန်တယ် အိပ်တယ်” ဟု သုံးချက် သုံးချက် မှတ်လေ။ ထို သုံးချက်ကိုလည်း ကျေနေသည်ဟု ထင်ရပို့လျှင် “ဖောင်းတယ် ပိုန်တယ် ထိုင်တယ် ထိုတယ်” ဟု တစ်နေရာက ထင်ရှား ထိမှုကိုလည်း ထည့်၍ လေးချက်—

လေးချက် မှတ်လေ။ ထိအစဉ်ဖြင့် မှတ်၍ မေကာင်းလျှင် ထိုင်မှုကို နှစ်ကြိမ်ထည့်၍ “ဖောင်းတယ် ထိုင်တယ်၊ ပိန်တယ် ထိုင်တယ်”ဟု မှတ်လေ၊ အောင်ဆဲ၍လည်း “ဖောင်းတယ်၊ ပိန်တယ်၊ အောင်တယ်၊ ထိတယ်”ဟု ဖြစ်ရေ၊ “ဖောင်းတယ်၊ အောင်တယ်၊ ပိန်တယ်၊ အောင်တယ်”ဟု ဖြစ်ရေ၊ လေးချက် မှတ်လေ။

‘ဖောင်းတယ် ပိန်တယ်’ စသည်ဖြင့် ကိုယ်တွင်း အမူအရာ များကို ဂရာစိက်၍ မှတ်နေဆဲမှာ၊ ရိုးရိုး ဖြင့်မူ ကြားမူများကို မှတ်ရန် မလိုပြီ။ ဖောင်းမူ၊ ပိန်မူ၊ စသည်ကို ရှုံးရှုံးစိက်စိက် မှတ်ခြင်းဖြင့်ပင်၊ ထိုမြင်မူ ကြားမူတို့ကိုလည်း မှတ်သိမူ ပြုစီး၏၊ မြင်ရုံးကြားရုံးဖြေသာ တည်၏။ သို့သော် တမ်းကြည့်မိလျှင်ကား：“ကြည့်တယ် မြင်တယ်” ဟု မှတ်၍၊ ဖောင်းမူသော မှတ်နေကျကိုသာ ဆက်လက်၍ မှတ်သွားပါ။ တမ်းမကြည့်မိသော်လည်း မိန့်းမ၊ ယောကျား စသော အာရုံ အထူးကို မြင်သောအခါ “မြင်တယ် မြင်တယ်” ဟု နှစ်ချက် သုံးချက် မှတ်၍၊ မှတ်နေကျကိုသာ ဆက်မှတ်ပါ လေ။ တမ်းနားထောင်မိလျှင်၊ “နားထောင်တယ် ကြားတယ်”ဟု မှတ်၍၊ မှတ်နေကျကိုသာ ဆက်မှတ်ပါ။

စကားသံ၊ သီချင်းသံ၊ ပြင်းထန်သော အသံ၊ ခွေး၊ ငှက်၊ ကြိုက်သံ စသည်ကို ထင်ရှားစွာကြားရသောအခါ၌ “ကြားတယ် ကြားတယ်”ဟု နှစ်ချက် သုံးချက်မှတ်၍၊

မှတ်နေကျကိုသာ ဆက်မှတ်ပါလေ။ ဤအမြင်ထူး အကြား
ထူးတို့ကို မမှတ်ဖိုလျှင် မှတ်နေကျဖြစ်သော ဖောင်းမူ၊ ပိန်မူ
စသည်ကို ထင်ရှားမသိနိုင်ဘဲ ရှိတတ်၏၊ စဉ်းစားလျက်
ကိုလေသာလည်း ဖြစ်တတ်၏။ ထိုသို့ ဖြစ်ခဲ့လျှင် “စဉ်းစား
တယ်”ဟူ၍လဲ မှတ်၍၊ မှတ်နေကျကိုသာ ဆက်လက်မှတ်ပါ
လေ။ ကိုယ်အမူအရာနှင့် ကြောညီမူတို့ကို မမှတ်မိဘဲ လွှတ်
သွားလျှင် “မေ့တယ်”ဟုမှတ်၍၊ မှတ်နေကျကိုသာ ဆက်
လက် မှတ်ပါလေ၊ ထွက်သက် ဝင်သက် သိမ်မွေ၍ ဖောင်းမူ
ပိန်မူ မထင်ရှားလျှင် ထိုင်မူ အိပ်မူတို့နှင့် တွေ့ထိမူများကို
မှတ်ပါလေ၊ ဤသို့မှတ်ရာ၌ ထိမူကိုဘား လေး-ငါး-ခြားကို
နေရာ ခွဲ၍ ခွဲ၍ မှတ်ပါလေ။

ကြာမြင့်သော အခါးပြုလည်းကောင်း၊ မတိုးဘူးဟု
ထင်ရသော အခါးပြုလည်းကောင်း၊ ပျော်းရိမှု ဖြစ်တတ်၏၊
ငါးကို “ပျော်းတယ် ပျော်းတယ်”ဟု မှတ်။ သတိ၊ သမှစ်၊
ဘာဏ်အထူးများ မဖြစ်သေးမြှုပ် မှတ်နေရတာ ဘာမျှမထူး
ဘူးဟု ထင်ရ၏၊ ထို့ကြာင့် “ဟုတ်မှ ဟုတ်ပါလေလား၊
ဖြစ်မှ ဖြစ်ပါတော့မလား”ဟု ယုံများမူ ဖြစ်တတ်၏၊ ငါးကို
“ယုံများတယ် ယုံများတယ်”ဟု မှတ်။ အမှတ်ကောင်းမည်။
တရားထူး ဖြစ်ပေါ်မည်ကို မြှော်လင့်တတ်၏၊ ငါးကို
“မြှော်တယ် တော့တယ် လိုချင်တယ်”ဟု မှတ်၊ ယခင်က
မှတ်ခဲ့သည်ကို ပြန်၍ ဆင်ခြင်တတ်၏၊ ငါးကို “ဆင်ခြင်

တယ်”ဟု မှတ်။ မှတ်ရတဲ့ အာရုကို ရပ်လား၊ နာမ်လား စသည်ဖြင့် ဆင်ခြင်မိတ်၏၊ ငှါးကို “ဆင်ခြင်တယ်” ဟု မှတ်။ အမှတ်မကောင်းလျှင် စိတ်ပျက်တတ်၏၊ ငှါးကို “စိတ်ပျက်တယ် စိတ်ပျက်တယ်”ဟု မှတ်။ ကောင်းလျှင် လည်း ဝါးသာတ်၏ ငှါးကို “ဝါးသာတယ် ဝါးသာ တယ်”ဟု မှတ်။

ဤနည်းဖြို့စိတ်အမူအရာများကို ပေါ်တိုင်ပေါ်တိုင်း မှတ်ပြီးလျှင် ဖောင်းမူပိန့်မှု စသောမှတ်နေဂျက်ကိုသာ ဆက်၍ ဆက်၍ မှတ်သွားပါလေ။ မှတ်ရမည့် အချိန်ကား .. အောင်ရာ က နိုးတဲ့စိတ်မှတ်၍ မှတ်နေယ်း အလိုလို အောင်ပျော်သွားသည် တိုင်အောင် နေ့ရောညာပါ မျက်စီ တစ်မိတ်ခန့်မှု မနား မရပ်ဘဲ တစ်မှတ်တည်း မှတ်နေရမည့် အချိန်ချဉ်းသာ တည်း၊ အားထုတ်ခါစွဲ “မအောင်တော့ဘဲ တစ်မှတ်တည်း မှတ်နေရမည်”ဟု နှလုံးသွေး၍ ဖြေတ်မှတ်ပါလေ။ ဥာဏ်ရင့် သောအခါ်ကား အလိုလိုပင် မအောင်ချင်ဘဲ အမြှေကြည်လင် လျက် ရှိလိမ့်မည်။

မှတ်ပုံ အကျဉ်းချုပ်

ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ၊ စိတ်ကူး
ကြိုစည်တိုင်း စဉ်းစားဆင်ခြင်တိုင်း၊ စိတ်အမှုအရာကို မှတ်။
 ထောက်သည်ဖြစ်စေ၊ ကြိုးသည်ဖြစ်စေ၊ ပြုပြင်လျှပ်ရှားတိုင်း
 ကိုယ်အမှုအရာကို မှတ်။ ကိုယ်ထဲ၊ စိတ်ထဲ၌ ကောင်းသည်
 ခံသာသည် ဖြစ်စေ၊ ဆိုသည် မခံသာသည် ဖြစ်စေ၊ ဝေဒနာ
 ဟူသမျှကို ဖြစ်ပေါ်လာတိုင်းမှတ်။ ကောင်းသည်ဖြစ်စေ၊
 ဆိုသည်ဖြစ်စေ၊ စိတ်ထဲ၌ထင်ပေါ်လာသော အာရုံဟူသမျှကို
 မှတ်။ ဤသို့သော မှတ်ဖွယ်အတူးများ မရှိသောအခါ၌
 ဖောင်းမှု၊ ပိုင်းမှု၊ တိုင်းမှု၊ စတောာ မှတ်နေကျကိုသာ ဖပြတ်မှတ်
 လေ။ သွားဆဲ့လည်း ကြို့မှ လှမ်းမှ ချမှုတူ့ကိုသာ ဖပြတ်မှတ်
 လေ၊ ဤနည်းဖြင့် အိပ်ပျော်ခိုက်ကို ချိန်လျှပ်၍ နေ့ရောသည့်ပါ
 ဖပြတ်မဲ့ တစ်မှတ်ထဲမှတ်နေလျှင် မကြောမီပင် ဖြစ်ပျက်တိုင်း
 သော ရုပ်၊ နာမ် အလုံးခုံကို ပစ္စွဲနှင့်ကျေအောင် မှတ်သိနိုင်၍
 ဥပယ္ဗ္ဗယဉ်စသော ဂိပသုနာဉာဏ်ထူးများ အစဉ်
 အတိုင်း ဖြစ်ပေါ်လာသည်ကို ကိုယ်တိုင်ဖြေ တွေ့ရပါလွှား။

အခြေခံရှုမှတ်ပုံ ဤတွင် ဖြေးဖြေ။

သမ္မဒါန စမ္မဒါန နိနာတိ
 ဆင်သက္ကတိပုစ္စက၊ အရှုမဟာပလ္လာတိတာ ကျေးဇူးတော်ရှင်
 ဖော်စည်ဆရာတော်ဘုရားကြီး ၏
 ပဋိပတ္တိသာသနာတော် စည်ပင်ပြန်ဖွား တိုးတက်စေရန်
 ဆရာတော်ဘုရားကြီး ဟောကြားတော်မူသော
 တရားတော်များကို ပုန်ပိုင်၍
 စမ္မဒါနလျှော့နှင့်ရန်
 စမ္မဒါနစာစဉ် ရုပံငွေ မ၊ တည်အလှုရှင်များ

အလှုစွဲကုပ်

| | | |
|----|---|-------------|
| ၁။ | မှုချသာသနာနှဂါးဟာအဖွဲ့ချုပ် | - ၂၅,၀၀,၀၀၀ |
| ၂။ | အမျိုးသမီးယောက်စောင့်ရှောက်ရေးအဖွဲ့ | - ၂၅,၀၀,၀၀၀ |
| ၃။ | ဟိုတေသိအဖွဲ့ | - ၁၀,၀၀,၀၀၀ |
| ၄။ | အရှင်ပညာဘာသ(LL.B.)(ဥပဒေဝပ်ဖွား) ပတ္တိမြားအဆောင်များ၊ ဖော်စည်သာသနဦး နိုင်သာရန်ကုန်ဖြူ။ | - ၅,၀၀,၀၀၀ |
| ၅။ | သီရိသုဓမ္မပညာတေဝရ(ဦးပွင့်ကောင်း)+ အရှုမဟာသီရိသုဓမ္မသီရိ ဒေါ်စင်ဆီ၊ ရီ သား-ဒေါ်ကိုတာဦးတင့်စိုးလင်း၊ ဦးမြင့်အောင် သား-ဒေါ်ပွင့်ဟနိုင် ပိုသားရန့်ုင်၊ ကျော်စွန်းမြို့သားရုံ၊ (ဘာဌာ) သံလွှင်လင်း၊ ကာာချတ်ဖြူနယ်၊ ရန်ကုန်ဖြူ။ | - ၅,၀၀,၀၀၀ |

အလှေ့ငွေကျပ်

- ၆။ နှစ်ဘက်သောပါဘများနှင့် ငင်ပွန်း ဦးယုံဆိုင်
တို့အားရည်ရွေး၍ ဒေါ်ရှေ့ကြော(၄-ဥက္ကာဌး)၊ သာမီး
သမီးယောက်တောင့်ရောက်ရေးအဖွဲ့၊ သားသမီး
မြေးတစ်စု၊ အမှတ်(၁၅)သံတမန်လမ်း၊
ဒုက္ခိုးနယ်။ - ၅,၀၀,၀၀၀
- ၇။ အဂ္ဂဗဟာသီရိသုဓမ္မပထိဖောတာရာ၊ သီဟသူဓမ္မ[း]
ပထိဖောတာဝရ ဦးချိုးသန်း+သုဓမ္မသီရိဒေါ်ဝင်းကြည်
သားသမီးမြေးများ၊ အမှတ်-၉၉/F
သံလွင်လမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။ - ၁,၀၀,၀၀၀
- ၈။ ဦးဝင်းထိန်း(ဥက္ကာဌး-ဗုဒ္ဓသာသနာနဂ္ဂဟအဖွဲ့ချုပ်)+
ဒေါ်ခင်ခင်လှ မိသားစု၊ အမှတ်(၁၁) မြေပါယ်
ရိပ်သာလမ်း၊ ပါရရိပ်ရိပ်သာ၊ ရန်ကုန်းမြို့နယ်။ ၁,၀၀,၀၀၀
- ၉။ ဦးသိန်းထိုက်ဦး+ဒေါ်မျိုးမျိုးမင်း မိသားစု၊
အမှတ်-၇၂/A၃ သာသနုရိပ်သာလမ်း - ၂,၀၀,၀၀၀
- ၁၀။ ဦးစိုင်းဆမ်တစ်၊ အမှတ် ၅၃
ကျွန်းတောလမ်း၊ စမ်းရွောင်း။ - ၁,၅၀,၀၀၀
- ၁၁။ ဖခင် ဦးဟောင်း+ပိုခင် ဒေါ်ငွေကြည်
နှင့် မိခင်-ဒေါ်မြေရင်တို့အားရည်ရွေး၍
ဦးတင်ဝင်း+ဒေါ်မြေမြေသိန်း မိသားစု၊
၃၈/ ရွှေဘုံသာသာလမ်း၊ ပန်းဘဲတန်း။ - ၁,၁၀,၀၀၀

အလျှင့်ကျပ်

- ၁၂။ ဦးတင်ဌိန်း+ဒေါ်မိ.မိ.လှိုင်မိသားစု၊ သမီး-
ဌိန်းပါလှိုင်မိုးပွဲလှိုင်/သုဒ္ဓိသန့်၊ အေးကော်စန်း
“ဟောလီးအေးတားသောက်ဆိုင်”
အမှတ်(၅၁)ဖီးစိန်လမ်း၊ ရန်ကုန်ဖြူ။ - ၁,၀၀,၀၀၀
- ၁၃။ (ဒေါက်တာဦးတင်ရွှေ)+ဒေါ်အေးသန့်
မိသားစု၊ အမှတ်(၁၁) ကမ္ဘာဇာတ်သာ၊
ချင်းချောင်း၊ ပဟန်းမြို့နယ်၊ ရန်ကုန်ဖြူ။ - ၁,၀၀,၀၀၀
- ၁၄။ ဦးဝဏ္ဏကို+ဒေါ်သိန်းလွှဲဆွေးသမီး-နိုင်ဦးဆွေး
ရတနာလမ်း၊ တောင်ညက္ခလာပ - ၁,၀၀,၀၀၀
- ၁၅။ ဦးတင်လှု+အဂ္ဂမဟာသီရိသုဓမ္မသီရိ
ဒေါ်အေးအေးကြည်(သလ္္လာရေးပျူး)
(အမျိုးသမီးယောဂိုဏ်ရှောက်ရေးအဖွဲ့)
အမှတ်(၉၃၉/ရှိ) ကမ္ဘာအေးသုရား
လမ်း၊ ပဟန်းမြို့နယ်။ - ၁,၀၀,၀၀၀
- ၁၆။ ဦးတင်အောင်+ဒေါ်ကျော်လု မိသားစု
“ပံ့ပိုစိန်ရွှေရတနာဆိုင်” ၂၇၆/ရွှေသုသာလမ်း
ပန်းသဲတန်းမြို့နယ်၊ ရန်ကုန်ဖြူ။ - ၁,၀၀,၀၀၀
- ၁၇။ ဒေါက်တာဦးအောင်စန်း+ဒေါ်ခင်ညွန့်.ရီမိသားစု
အမှတ်(၂၂၇) စရည်းပင်လမ်း၊ သုဝဏ္ဏဖြူ။ - ၁,၀၀,၀၀၀
- ၁၈။ ဦးမောင်ဦး+ဒေါ်လှုလှု “ဘုဇာသယသစ်သီးပွဲရုံ”
သီရိမဟုလာရေး၊ - ၁,၀၀,၀၀၀

အလျှောက်

| | | |
|-----|---|------------|
| ၁၉။ | (ဦးစံသန်း)+ဒေါ်ပြင်ပြင်ရီ မိသားစု | |
| | “စံ”သစ်သီးပွဲရုံ၊ သီရိမဂ္ဂလာဇူး။ | - ၁,၀၀,၀၀၀ |
| ၂၀။ | ဒေါ်ရိရိခင်သား-မလိုခ ဦးစုံထိက်အောင်+ ဒေါက်တာန္တယ်မျိုးတွင့် မိသားစု၊ ၂၉/၈တောင် | |
| | ပြင်းပြုပြင်ကွင်းလမ်း၊ တာမွှေဖြို့နယ်။ | - ၁,၀၀,၀၀၀ |
| ၂၁။ | ဦးစံသီး+ဒေါ်ခင်သက်တင် မိသားစု | |
| | အမှတ်(၈)ရွှေ့အောင်းလမ်း၊ ဘုရင့်နောင် | |
| | ရိပ်သာ၊ အင်းစိန့်ဖြို့နယ်။ | - ၁,၀၀,၀၀၀ |
| ၂၂။ | ဦးကျော်ခင်+သီဟာသုဝယ်သီး၊ အရွှေပဟာသီရိ သုဝယ်သီး ဒေါ်သန်းငွေး မိသားစု | |
| | အမှတ်(၁၂/၁၁)ကန်ရိပ်သာလမ်း၊ ကာ္ဘာအေး | |
| | မရုံးကုန်းဖြို့နယ်။ | - ၁,၀၀,၀၀၀ |
| ၂၃။ | မှုဒ်ဆရာတော် ဘဒ္ဒန္တကုသလာနှစ် | |
| | အင်လန်းနိုင်ငံ | - ၆,၉၁,၉၀၀ |
| ၂၄။ | ဆရာတော် ဦးညွှန်အားဦးထိပ်ထား၍ | |
| | ဝိုကာရုံ၊ ဖဟာစည်သာသနုံရိပ်သာ | |
| | တပည့် ဒါယကာ၊ ဒါယိကာမများ၊ | |
| | ဖော်ရိပ်သာလမ်း၊ အုတ်စိစိရုပ်ကွက်၊ | |
| | သန်လျင်ပြု။ | - ၅၀,၀၀၀ |
| ၂၅။ | ဦးတင်ဝင်(နာယကကြီး)+ဒေါ်လျှောက် | |
| | “ရွှေလင်းယုန်” မိသားစု၊ | |
| | အမှတ်(၂၁၂)ဦးဝိစာရလမ်း၊ မဟန်း။ | - ၁,၀၀,၀၀၀ |
| | ----- | |